



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး

အမိန့်ကြော်ငြာစာအမှတ်၊ ၅၁၀ / ၂၀၂၁

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)

ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလအတွင်း အခွန်စည်းကြပ်
ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေ ပုဒ်မ ၄၁ ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

၂။ ဤလုပ်ထုံးလုပ်နည်းများကို ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလ
အတွင်း အခွန်စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဟု ခေါ်တွင်စေရမည်။

၃။ ဤလုပ်ထုံးလုပ်နည်းများပါ စကားရပ်များသည် သက်ဆိုင်ရာအခွန်ဥပဒေများနှင့် ၂၀၂၁
ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတို့၌ ဖော်ပြထားသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်
စေရမည်။

၄။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ (၆) လတာ
ကာလအတွက် အခွန်စည်းကြပ်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ဤလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်
ရမည်။

၅။ အထူးကုန်စည်ခွန်နှင့်စပ်လျဉ်း၍ သမဝါယမနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် ၂၀၂၁ ခုနှစ်၊
အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ပြည်တွင်း၌
ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းမှ
စုစုပေါင်းရောင်းရငွေကို နှစ်ဆပြုလျှင် ရရှိမည့် သို့မဟုတ် ရရှိသည့် ရောင်းရငွေသည် ကျပ်သိန်း ၂၀၀
ထက်ပိုပါက ထိုရောင်းရငွေနှင့်စပ်လျဉ်း၍ အထူးကုန်စည်ခွန်ဥပဒေနှင့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထူးကုန်စည်ခွန်စည်းကြပ်ရမည်။

၆။ ကုန်သွယ်လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍ သမဝါယမနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် ကုန်သွယ်
လုပ်ငန်းခွန် ကျသင့်သည့် ကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း၊ ကုန်သွယ်မှု
လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများ

ဆောင်ရွက်ခြင်းတို့မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ရရှိမည့် သို့မဟုတ် ရရှိသည့်စုစုပေါင်းရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေကို နှစ်ဆပြုလျှင် ကျပ်သိန်း ၅၀၀ ထက်ပိုပါက ထိုရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ရမည်။

၇။ ဝင်ငွေခွန်နှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ရရှိမည့် သို့မဟုတ် ရရှိသည့်ဝင်ငွေများအတွက် ဝင်ငွေခွန်ဥပဒေနှင့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါအတိုင်းဆောင်ရွက် ရမည် -

(က) လစာခေါင်းစဉ်မှဝင်ငွေဖြစ်ပါက အဆိုပါကာလအတွင်း ရရှိမည့်ဝင်ငွေကို နှစ်ဆပြုလျှင် ကျပ် ၄၈ သိန်း ထက်မပိုပါက မည်သူ့ကိုမျှ ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုရ။ ထိုသို့ နှစ်ဆ ပြု၍ ရရှိသောဝင်ငွေသည် ကျပ် ၄၈ သိန်းထက်ပိုပါက ယင်းဝင်ငွေမှ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ်တွင် ဝင်ငွေခွန် တွက်ချက်ရမည်။ ထိုသို့တွက်ချက်ရရှိသော ဝင်ငွေခွန်၏ထက်ဝက်သည် ကျသင့် ဝင်ငွေခွန်ဖြစ်သည်။

(ခ) ပစ္စည်းငှားရမ်းခခေါင်းစဉ်မှဝင်ငွေဖြစ်ပါက -

(၁) ငှားရမ်းခရငွေသည် (၁၂) လအောက်အတွက် ရရှိခြင်းဖြစ်ပါက ပျမ်းမျှ (၁၂) လ ငှားရမ်းခရငွေဖြင့် ကျသင့်ဝင်ငွေခွန်ကို အောက်ပါတွက်ချက်မူပုံစံအတိုင်း တွက်ချက်ရမည် -

(-----) လအတွက် ငှားရမ်းခရငွေစုစုပေါင်း xxxxxxxxxxxx ကျပ်

ပျမ်းမျှတစ်လငှားရမ်းခရငွေ xxxxxxxxxxxx ကျပ်

(စုစုပေါင်းငှားရမ်းခရငွေ ÷ ငှားရမ်းသည့်လပေါင်း)

ပျမ်းမျှငှားရမ်းခရငွေ (၁၂ လအတွက်) xxxxxxxxxxxx ကျပ်

(၁၂ x ပျမ်းမျှတစ်လငှားရမ်းခရငွေ)

(နုတ်)

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်

(-) xxxxxxxxxxxx ကျပ်

ကျန်ဝင်ငွေ

xxxxxxxxxxxxx ကျပ်

ပျမ်းမျှကျသင့်ဝင်ငွေခွန်
(ကျန်ဝင်ငွေ x ၁၀ %)

xxxxxxxxxxxxx ကျပ်

ပေးဆောင်ရန်ဝင်ငွေခွန်

xxxxxxxxxxxxx ကျပ်

(ပျမ်းမျှကျသင့်ဝင်ငွေခွန် x (ငှားရမ်းသည့်လပေါင်း ÷ ၁၂))

- (၂) ငှားရမ်းခရငွေသည် (၁၂) လ သို့မဟုတ် (၁၂) လထက်ပိုသော ကာလအတွက် ရရှိခြင်းဖြစ်ပါက ထိုငှားရမ်းခရငွေစုစုပေါင်းမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက် သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ကျသင့်ဝင်ငွေခွန်အား တွက်ချက်ရမည်။
- (ဂ) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေ ခေါင်းစဉ်တို့ဖြစ်ပါက အဆိုပါကာလအတွင်း စုစုပေါင်းဝင်ငွေမှ ဝင်ငွေရရှိရန် ကုန်ကျသည့် စရိတ်ကို နုတ်ပယ်ပြီး ကျန်ရှိသည့်ဝင်ငွေကို နှစ်ဆပြုရမည်။ ယင်း ဝင်ငွေမှ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ဝင်ငွေခွန် တွက်ချက်ရမည်။ ယင်းသို့ တွက်ချက်ရရှိသော ဝင်ငွေခွန်၏ ထက်ဝက်သည် ကျသင့်ဝင်ငွေခွန် ဖြစ်သည်။
- (ဃ) အပိုဒ်ခွဲ (ခ) နှင့် (ဂ) ပါ လုပ်ထုံးလုပ်နည်းများသည် အောက်ပါအခွန်ထမ်းအမျိုးအစားများ နှင့်သာ သက်ဆိုင်စေရမည် -
- (၁) တစ်ဦးချင်းပုဂ္ဂိုလ်များ၊
 - (၂) အစုစပ်လုပ်ငန်းများ၊
 - (၃) သမဝါယမအသင်းဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားသည့် အခြေခံသမဝါယမ အသင်းများ၊
- (င) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေ သော လုပ်ငန်းများ၊ ကုမ္ပဏီများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် အခြေခံ သမဝါယမ အသင်းမဟုတ်သည့် သမဝါယမအသင်းများ ဖြစ်ပါက စုစုပေါင်းဝင်ငွေမှ ဝင်ငွေရရှိရန် ကုန်ကျသည့်စရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့် ပစ္စည်း တန်ဖိုးလျော့ငွေကို နုတ်ပယ်၍ ဝင်ငွေတွက်ချက်ရမည်။ တန်ဖိုးလျော့နှုန်းထား တွက်ချက်ရာတွင် ဝင်ငွေခွန် စည်းမျဉ်းပါနှုန်းထားများအတိုင်း တွက်ချက်ရမည် ဖြစ်သော်လည်း ၆ လတာကာလနှင့် ညီမျှသော တန်ဖိုးလျော့ငွေကိုသာ နုတ်ပယ်ရမည်။
- (စ) အပိုဒ်ခွဲ (င) ပါအတိုင်း တွက်ချက်ရာတွင် အခြေခံသမဝါယမအသင်းမဟုတ်သည့် သမ ဝါယမအသင်းများ ဖြစ်ပါက အသားတင်အမြတ်ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ

ခွင့်ပြုသည့် သက်သာခွင့်ပမာဏ၏ ထက်ဝက်ကို နုတ်ပယ်ခွင့်ပြုပြီးနောက် ကျန်ဝင်ငွေ အပေါ် ကျသင့်ဝင်ငွေခွန်အား တွက်ချက်ရမည်။

- (ဆ) အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် စုစုပေါင်းတန်ဖိုးသည် ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အဆိုပါ ကာလအတွင်း မြတ်စွန်းငွေပေါ်ပေါက်စေကာမူ ဝင်ငွေခွန်စည်းကြပ်ခြင်း မပြုရ။
- (ဇ) စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက အဆိုပါ ကာလအတွင်း ပေါ်ထွက်သောငွေကိုလည်းကောင်း၊ ပေါ်ထွက်သော ပစ္စည်းတန်ဖိုးနှင့် ယင်းပစ္စည်းရယူရာတွင် ကုန်ကျသည့်ငွေအားလုံးကိုလည်းကောင်း အဆိုပါကာလ အတွင်း ရရှိသည့် ဝင်ငွေ အဖြစ်သတ်မှတ်၍ ဝင်ငွေခွန်စည်းကြပ်ရမည်။
- (ဈ) ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေခေါင်းစဉ်မှတစ်ပါး အဆိုပါကာလအတွင်း နိုင်ငံခြား ငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၂၂ အရ ဝင်ငွေခွန်စည်းကြပ်ရမည်။
- (ည) အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ယင်းခြောက်လတာကာလသည် လုပ်ငန်းစတင်သောနှစ် အပါ အဝင် တစ်ဆက်တည်းသုံးနှစ်ကာလအတွင်း ကျရောက်ပါက အဆိုပါခြောက်လအတွင်း ရရှိသည့် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေကို နှစ်ဆပြုရမည်။ ယင်းဝင်ငွေသည် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၉ အရ -
 - (၁) ကျပ်သိန်း ၁၀၀ အထိ ဝင်ငွေခွန်ကင်းလွတ်သည်၊
 - (၂) ကျပ်သိန်း ၁၀၀ ထက်ပိုမိုရရှိပါက ပိုမိုရရှိသည့်ဝင်ငွေအပေါ်တွင် ဝင်ငွေခွန် တွက်ချက်ရမည်၊
 - (၃) အပိုဒ်ခွဲငယ် (၂) ပါအတိုင်း တွက်ချက်ရရှိသည့် ဝင်ငွေခွန်၏ ထက်ဝက်သည် အဆိုပါကာလအတွင်း ယင်းလုပ်ငန်းက ထမ်းဆောင်ရမည့် ဝင်ငွေခွန်ဖြစ်သည်။
- (ဋ) နိုင်ငံခြားသားတစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ယင်းခြောက်လတာကာလ၌ နိုင်ငံတော်အတွင်း အမှန်နေထိုင်သည့်ရက်၏ နှစ်ဆသည် ရက်ပေါင်းတစ်ရာရှစ်ဆယ့်သုံးရက်နှင့်အထက် ဖြစ်ပါက အဆိုပါကာလအတွင်း ပြည်တွင်းနေနိုင်ငံခြားသားဟုမှတ်ယူပြီး ဝင်ငွေခွန် တွက်ချက်စည်းကြပ်ရမည်။

(၄) ပြည်ပနေနိုင်ငံခြားသားနှင့်စပ်လျဉ်း၍ -

(၁) လစာခေါင်းစဉ်မှအပ အခြားဝင်ငွေဖြစ်ပါက ကျသင့်ဝင်ငွေခွန်အား အပိုဒ်ခွဲ (င) ပါအတိုင်း တွက်ချက်ရမည်။ ထိုသို့တွက်ချက်ရာတွင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က အရ သက်သာခွင့်များနုတ်ပယ်ခြင်း မပြုရ။

(၂) လစာခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်းဝင်ငွေကို နှစ်ဆပြု၍ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများ အတိုင်း ဝင်ငွေခွန်တွက်ချက်ရမည်။ ယင်းတွက်ချက်ရရှိသော ဝင်ငွေခွန်၏ ထက်ဝက် သည် ကျသင့်ဝင်ငွေခွန်ဖြစ်သည်။

(၃) ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၀ ပါ ဝင်ငွေရလမ်းတစ်ခုခုမှ ဆုံးရှုံးငွေခန့်မိခြင်းနှင့်စပ်လျဉ်း၍ အဆိုပါခြောက်လတာကာလကို နှစ်တစ်နှစ်အဖြစ်သတ်မှတ်၍ ခန့်မိပေးရမည်။

၈။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ ခြောက်လ တာကာလအတွက် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ အရ ဝင်ငွေကြေညာလွှာနှင့် ပုဒ်မ ၁၈ အရ လစာ နှစ်ချုပ်စာရင်းတို့ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၃ အရ နှစ်ချုပ်ကြေညာလွှာ ကိုလည်းကောင်း အဆိုပါ ခြောက်လတာကာလကုန်ဆုံးပြီး သုံးလအတွင်းပေးပို့ရမည်။

ဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ စဘ/ ဘဏ္ဍာ- ၂/၁/၂၅၄(၃ ၆၁၇ /၂၀၂၁)
ရက်စွဲ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်ရုံး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့ရုံး

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် အဖွဲ့အစည်းများအားလုံး

ပြည်တွင်းအခွန်များဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်များနှင့်

စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)

မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်းပေးနိုင်

ပါရန်မေတ္တာရပ်ခံချက်ဖြင့်ပေးပို့ပါသည်။

ညီနောင်အသင်းသားများအားထပ်မံဖြန့်ဝေ

ပေးပါရန်မေတ္တာရပ်ခံချက်ဖြင့်ပေးပို့ပါသည်။

အမိန့်အရ



ပြည်ထောင်စုဝန်ကြီး (ကိုယ်စား)

(မောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး)